

硝化甘油

နိုင်ငံထုတ်အက်ဆစ် နှ၊ <nait ht-rit et hsit> [英 nitric acid]

硝酸

နိုင်ငံထုတ်အောက်ဆိုက် နှ၊ <nait ht-rit aut hsait> [英 nitric oxide] 【化】氧化氮

နိုင်ငံထုတ်ရိတ် နှ၊ <nait ht-reit> [英 nitrate] 【化】硝酸盐, 硝酸盐

နိုင်ငံထုတ်အောက်ဆိုက် နှ၊ <nait ht-rat aut hsait> [英 nitrous oxide] 【化】一氧化二氮, 氧化亚氮

နိုဂွယ်တိတ် နှ၊ <neit g-heit> [巴] 缅语拼音符号“·”的名称: ~ ဗျည်း 指缅文中的 အံ့အိံ့အံ့等字

နင့် I နှ၊ <nin> 你的(对同辈或小辈讲话时用) II က၊ <nin> ①挤满, 充满: အင်္ကျီအိတ်ထဲပြေပဲတွေ ~ နေအောင် ထည့်ထားတယ်။ 衣兜里塞满了花生。 / ~ အောင်မစားနဲ့။ 别吃撑了。②沉重: ~ နေအောင်လေးနေတဲ့သေတ္တာကြီး 死沉的大箱子 ③(心、胸等)感觉沉闷, 沉痛: ကိုတင့်စကားကို ကြားလိုက်ရသောအခါတကယ်ပင် ~ သွားသည်။ 听了哥丁的话心里感到沉重。

နင့်နင့်စီးစီး က၊ <nin' nin' si: zi:> = နင့်နင့်သီးသီး

နင့်နင့်သီးသီး က၊ <nin' nin' thi: dhi:> (说话)刻薄, 尖酸

နင့်သီး က၊ <nin' thi:> 尖酸, 刻薄, 尖刻: ခင်ဗျားစကားက ~ အားကြီးမနေဘူးလား။ 你的话未免太刻薄了吧?

နင့် I နှ၊ <nin> 你(卑称或在平辈之间用) II က၊ <nin> ①噎, 哽噎: အစာ ~ သည်။ 吃噎了。 / လည် ~ ယင်ရေ သောက်ချရတယ်။ 喉咙哽噎的话, 喝点水就行了。②不堪入耳: 心中沉痛: မခြေမင်ပြောသံကြားလိုက်ရတော့နားထဲ ~ သွားတာပဲ။ 听到一些粗野的话, 真不堪入耳。

နင့်ပဲခေ နှ၊ <nin be: ng-hsa> 粗话, 骂人的话: တဘက်နှင့် တဘက် ~ ပြောဆိုမှုတွေကိုရှောင်ရမည်။ 双方都要避免说粗鲁话。

နင့်လားငါလား က၊ <nin la: nga la:> 互相竞争, 竞相: အလုပ်ကို ~ လုပ်ကြယင်မပြီးနိုင်စရာမရှိပါဘူး။ 事情如果都争着干就不可能完不成。 / ~ ယှဉ်ပြိုင်ကြသည်။ 决一雌雄。

နင်း I က၊ <nin:> ①踩, 踏: ကြက်ကလေးကို ~ မိသည်။ 踩着一只小鸡。 / စကားလမ်းကြောင်းပေးတဲ့အတိုင်း ~ လိုက်ရုံပဲ လိုတယ်။ 只要按引导的路子讲就行。②缅甸人以足踩他人身上(起按摩作用): ငါ့ကို ~ ပေးစမ်း။ 给我身上来踩两下。③进入: သူဆင်ထားသောအကွက် ~ မိသည်။ 落入他设的圈套(上了他的当)。④(古)游历 ⑤博览群书 ⑥骑, 蹬: စက်ဘီး ~ သည်။ 骑自行车。 / ဆိုက်ကား ~ သည်။ 蹬三轮儿。⑦(车轮)碾, 轧: စက်ဘီးကိုမော်တော်ကား ~ လှိုပျက်သွားပြီ။ 自行车被汽车轧坏了。 II နှ၊ <nin:> = နင်းကွင်း III က၊ <nin:> = နင်းကန်

နင်းကန် က၊ <nin: kan> 拼命地, 过份地: ~ မစားနှင့်။

不要拼命吃。 / အမြတ် ~ ယူသည်။ 牟取暴利。 / ပုံကို ~ တီးသည်။ 使劲敲鼓。

နင်းကျီးနင်းကျီ က၊ <nin: gyi: nin: gyun> 深一脚浅一脚地, 趑趑趑趑: မိုးထဲရေထဲလယ်ကွင်းထဲဖြတ်ပြီး ~ သွားသည်။ 雨天, 深一脚浅一脚地穿过水田。

နင်းကြမ်း နှ၊ <nin: gyan:> ①搭在护城河上的活动小桥 (参见ကျုံး图) ②便桥

နင်းကြမ်းတံတား နှ၊ <nin: gyan: d-da:> = နင်းကြမ်း  
နင်းကွက် နှ၊ <nin: gwet> 步法: သိုင်းဆရာ ~ မှားနေသည်။ 武术师的步法错了。

နင်းကွင်း နှ၊ <nin: gwin:> 马蹬(参见ကျွန်း图)

နင်းကွင်းရိုး နှ၊ <nin: gwin: yo:> 【解】蹬骨

နင်းခြေ က၊ <nin: khyei> 踏碎, 踩烂, 践踏

နင်းခွက် နှ၊ <nin: gwet> ①马镫 ②纺车踏板

နင်းနယ် က၊ <nin: ne> ①踩, 用足轻踩身(起按摩作用) ②踩碎, 碾碎

နင်းနိပ် က၊ <nin: hneit> 踩, 轻轻踩身(起按摩作用)

နင်းပြား နှ၊ <nin: bya:> ①(喻)被压迫者: ~ အားလုံးလူ တန်းစေ့နေနိုင်ရန်ကြိုးစားသည်။ 为使穷人都过上人的生活而努力。②金银匠用的一种凿

နောင် နှ၊ <naun> ①大哥: ~ ကြီး 大哥, 兄长 / ~ တော် 大哥 / ~ ဖွား 兄长 ②首领, 首脑: မင်းများ ~ 王中之王 ③将来, 未来 ④今后, 以后: ~ ဒီလိုမလုပ်နဲ့။ 以后别这样做。 / ~ တမလွန်ဘဝ 来世 / ~ နှစ် 来年 / ~ ဘဝ 来世 / ~ ရေး 前途, 将来 / ~ အခါ 以后, 今后  
နောင်ကြံ့ က၊ <naun kyin> 引以为戒: စည်းကမ်းမလိုက်နာသူများအား ~ အောင်အရေးယူရမည်။ 对违反规章者要追究, 使之引以为戒。

နောင်ခါ နှ၊ <naun kha> 将来, 以后: ~ လာ ~ ဈေး (成) 到时候再说

နောင်ဂျိန် နှ၊ <naun gyein> ①(戏、电影中)打斗: ~ နဲ့ ချည်းစခန်းသွားနေကယ်။ 从头到尾都是打斗场面。 / ~ ဇာတ် 武打剧, 武打片 ②戏剧、电影中打斗场面的配乐

နောင်ဂျိန်ချ က၊ <naun gyein khya> 打架, 打斗: အဓိပ္ပာယ်ပဲ ~ သောဇာတ်ကား 无聊的打斗影片

နောင်ဂျိန်တီး က၊ <naun gyein ti:> ① = နောင်ဂျိန်ချ ②演奏 打斗乐曲

နောင်ဂျိန်ထိုး က၊ <naun gyein hto:> = နောင်ဂျိန်ချ

နောင်တ နှ၊ <naun da> 后悔, 悔恨, 忏悔

နောင်တပစ္စာ နှ၊ <naun da' pit hsa> 悔恨

နောင်တရ က၊ <naun da' ya> 后悔

နောင်တော်နောင်တော် နှ၊ <naun daw' naun daw> 长辈, 前辈: ~ များ၏သမိုင်းပေးတာဝန်ကိုပုခုံးလွှဲထမ်းဆောင်ရမည်။ 一定要肩负起长辈赋予的历史任务。